


mgyc.com

SAMPLE BOOK

မျိုးလွင် (MBA)

ဘဝရဲ့ နိယာမ
၁၂ ချက်



12 Laws of Life
Manhardeep Singh

mgyc.com

အဆင့်တိုင်းမှာ အဝကို ကျွမ်းကျင်ပိုင်နိုင်ချင်ပါသလား။
လက်ရှိနေရာကနေ သင်ရောက်ချင်တဲ့နေရာရောက်ဖို့
အဝရဲ့နိဗ္ဗာမ ၁၂ ချက်ကို လက်ခံယုံကြည်လိုက်ပါ။

ဒီစာအုပ်လေးက စာဖတ်သူပိတ်ထဲ ရှင်းရှင်းလင်းလင်း ရောက်ရှိစေဖို့
လိုရင်းတိုရှင်း ရေးပေးထားပါတယ်။

- သင့်ရဲ့အဝ နယ်ပယ်တိုင်း တိုးတက်ပြောင်းလဲစေဖို့
- အရင်လုံးဝမစဉ်းစားခဲ့ဖူးတဲ့ အကျိုးထူးတွေကို ရရှိစေဖို့
- မွေးတဲ့အချိန်ကစပြီး သင့်အဝတစ်လျှောက် ရိုက်ခတ်ခဲ့တဲ့
မမြင်ရတဲ့အားတွေကို နားလည်စေဖို့
- မနှစ်မြို့စရာအဖြစ်တွေအပေါ် ပါရာဒိုင်းစံနမူနာ ပြောင်းလဲစေဖို့
- ဖျော်စရာအချိန်တွေကို အပြည့်ဝဆုံး ခံစားနိုင်စေဖို့

အဝရဲ့နိဗ္ဗာမ ၁၂ ချက်က သင့်ကို ကူညီပေးမှာ ဖြစ်ပါတယ်။

ဒီစာအုပ်ကိုဖတ်ပြီး အဝခွန်အားတွေ၊ ပိတ်ခွန်အားတွေ တိုးလာဖို့
မမြင်နိုင်တာတွေ ထုတ်ယူလိုက်ပါတော့။



ပုံနှိပ်မှတ်တမ်း

SAMPLE BOOK

စာမျက်နှာ - ၇၂

စာအုပ်ဆိုဒ် - အလျား ၁၃ x အနံ ၁၉ စင်တီမီတာ။

စာအုပ်အမျိုးအစား - ဘာသာပြန်၊ သုတ

မျက်နှာပုံဒီဇိုင်း - ဇာလင်းထက်

အတွင်းအပြင်အဆင် - စောမာလာ

ISBN - 978 - 99971 - 83 - 16 - 3

ထုတ်ဝေခြင်း - ပထမအကြိမ်၊ မတ်လ - ၂၀၂၅

အုပ်ရေ - ၁၀၀၀

ဘာသာပြန်စာမူပိုင် - မျိုးလွင် (MBA)

ပုံနှိပ်ပိုင် - သားငယ်စာပေ

ဤစာအုပ်ကို ဦးဖြိုးဝေ၊ သားငယ်စာပေ (၀၂၀၀၆)၊ အမှတ် ၂၃/၄ (က)၊ တရုတ်
ကျောင်းလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးက ထုတ်ဝေ၍ ဦးနိုင်ဦး၊
ငွေပြည်တော်ပုံနှိပ်တိုက် (၀၀၁၀၂)၊ အမှတ် (၁၄ /အေ-၁)၊ နေကြာလမ်း၊ ၂-
ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ပုံနှိပ်သည်။

တန်ဖိုး - ၄၅၀၀ ကျပ်

သတိပေးခြင်း

ဤစာအုပ်တစ်အုပ်လုံး ထုတ်လုပ်ဖွဲ့စည်းမှုပုံစံသည် သားငယ်စာပေတိုက်၏
မူပိုင်ဖြစ်သည်။ စာအုပ်အညွှန်း၊ စာအုပ်ဝေဖန်ချက်ရေးခြင်းမှလွဲ၍ ယခုပုံစံ
အတိုင်း စာအုပ်တစ်အုပ်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ၊
အခြားသော မည်သည့်ပုံစံသို့မျှ ပြုပြင်ပြောင်းလဲ သုံးစွဲခွင့်မပြု။

မာတိကာ

* ဘာသာပြန်သူအမှာ	
* မိတ်ဆက်စကား	
၁။ ကြားနေဝါဒနိယာမ	၁၁
၂။ သဘောတူညီမှုနိယာမ	၁၅
၃။ သင်ခန်းစာများနိယာမ	၁၉
၄။ အကြောင်းနှင့်အကျိုးနိယာမ	၂၃
၅။ နှစ်ဖက်ညီမျှမှုနိယာမ	၃၁
၆။ ဆွဲငင်မှုနိယာမ	၃၅
၇။ ချိတ်ဆက်မှုနိယာမ	၄၅
၈။ ကျယ်ပြန့်ခြင်းနိယာမ	၅၁
၉။ ဖြစ်ထွန်းမှုနိယာမ	၅၅
၁၀။ စိတ်ခွန်အားနိယာမ	၅၉
၁၁။ ဖြစ်နိုင်ခြေအားလုံးနိယာမ	၆၃
၁၂။ ချစ်ခြင်းမေတ္တာနိယာမ	၆၇
* နိဂုံး	၇၀

ဘာသာပြန်သူအမှာ

လက်ရှိအခြေအနေမှာ ဒီလိုဘာသာပြန်စာအုပ်ဈေးကွက်လေး ရှိနေတာကို ကျေးဇူးတင်ရမဲ့လူတွေ အများကြီးပါ။ ဒီဈေးကွက်ဖြစ်နေတဲ့ အကြောင်းတွေထဲမှာ သေချာတာတစ်ခုက အများစုဟာ အမြတ်အစွန်း အဓိကမထားဘဲ စေတနာအရင်းခံထားတာ သတိထားမိပါတယ်။

ကျေးဇူးတင်ထိုက်ပါတယ်။ စာဖတ်သူများလေ တစ်ဦးချင်းစီရဲ့ ပညာဗဟုသုတတိုးပွားလေ၊ အမြော်အမြင်ကြီးလာလေပါပဲ။ လူဖြစ်ရ ခြင်းရဲ့ အဓိကအနှစ်သာရလို့ ဆိုချင်ပါတယ်။

လူ့အရည်အသွေးတွေတက်လာလေ၊ တန်ဖိုးပိုရှိလာလေပါပဲ။ တိုင်းပြည်အနေနဲ့လဲ ပိုအဖိုးတန်လာလေပါပဲ။

အတိုချုပ်ပြောရရင် စာဖတ်ပရိသတ် များသထက်များစေချင်တဲ့ အထဲမှာ စာရေးသူက ထိပ်ဆုံးကပါလာမှာ သေချာပါတယ်။

ဒီစာအုပ်ကို လူများများဖတ်စေဖို့အတွက် ရိုးရိုးရှင်းရှင်းနဲ့ နည်းနည်းပဲရေးထားတာ တွေ့ရပါတယ်။

ကျွန်တော် ဘာသာပြန်ဖူးတဲ့စာအုပ်တွေထဲမှာ လွယ်လွယ်လေး ရေးပေးထားတော့ ဖတ်ရတာလဲမြန်ပြီး ဘာသာပြန်ရတာလဲ လွယ်ကူလှ ပါတယ်။

ဒါပေမဲ့ စာသားတွေရဲ့အနှစ်သာရ၊ ပေးချင်တဲ့မက်ဆေ့ချ်တွေက သိပ်ကောင်းနေတော့ ဘယ်လိုသူတေသနတွေ လုပ်ရသလဲ စိတ်ဝင်စားမိပါတယ်။ မြန်မာစာဖတ်ပရိသတ်နဲ့ တော်တော်အံဝင်ခွင်ကျ ဖြစ်တာတွေ့ရပါတယ်။

ဒီစာအုပ်ဖတ်ပြီးရင်၊ ဒါမှမဟုတ် ဖတ်နေရင်းနဲ့တင် ဟုတ်ပါလား၊ မှန်နေပါလားဆိုတာတွေကို ကိုယ်ကိုယ်တိုင်သဘောပေါက်ပြီး စိတ်နေသဘောထားတွေ ပြောင်းလာမယ်၊ မြင့်မြတ်တဲ့စိတ်တွေ ထားတတ်လာမယ်၊ ကိုယ်ချင်းစာတတ်လာမယ်၊ လူချစ်လူခင်ပိုများလာမယ်၊ ဗဟုသုတတိုးလာမယ်၊ ပတ်ဝန်းကျင်ကလူတွေကိုလဲ ပိုပြီးအကူအညီတွေ ပေးလာနိုင်တော့မှာ ဖြစ်ပါတယ်။

မူရင်းစာရေးဆရာက 'Manhardeep Singh' ဖြစ်ပြီး စာအုပ် နာမည်ကတော့ '12 Laws of Life' ပါ။ နာမည်ကြီးစာအုပ်တစ်အုပ် ဖြစ်ပါတယ်။

ထုံးစံအတိုင်း တချို့စာလုံးတွေ တရားဝင်ဘာသာပြန်ထားတာ မရှိသေးတဲ့အတွက် နီးစပ်ရာမေးမြန်းပြီး မမှားရအောင် ပြန်ဆိုထားပါတယ်။ တချို့စာလုံးတွေကို အင်္ဂလိပ်လိုတွဲပြီးဖော်ပြထားပါတယ်။

ခင်မင်လေးစားလျက်
မျိုးလွင် (MBA)

မိတ်ဆက်စကား

ဒီဘဝရဲ့နိယာမ ၁၂ ချက်စာအုပ်လေးက သင့်ဘဝရဲ့အဆင့် တိုင်းမှာပိုင်နိုင်ကျွမ်းကျင်စေဖို့ ကူညီပေးမပေးမဲ့ အားကောင်းတဲ့ ဥပဒေသ ၁၂ ချက်ကို ဇောင်းပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့နဲ့ ဘဝမှာ ဝမ်းသာကျေနပ်တဲ့ခံစားမှုရစေဖို့အတွက် လမ်းပြ မှတ်တိုင်တွေလိုဖြစ်စေဖို့ ဘာတွေလုပ်နိုင်သလဲဆိုတဲ့ ထိုးထွင်းအသိတွေ ရရှိစေမှာဖြစ်ပါတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ လက်ရှိနေရာကို ဘယ်လိုရောက်လာသလဲ၊ ဘယ်လိုယုံကြည်စိတ်ချရမလဲဆိုတာနဲ့ လက်ရှိနေရာကနေ ကျွန်တော်တို့ ရောက်ချင်တဲ့နေရာအထိရောက်ဖို့ ဘယ်လိုဖန်တီးယူရမလဲဆိုတာတွေ လမ်းပြပေးထားပါတယ်။ အချုပ် ပြောရရင် ဒီဘဝရဲ့နိယာမ ၁၂ ချက်က အကောင်းဆုံးဘဝကို ဘယ်လို နေထိုင်နိုင်မလဲဆိုတာ လမ်းပြပေးလိုက်တာပဲ ဖြစ်ပါတယ်။

“လူမှုရေးစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နိုင်ပေမဲ့ ဘဝရဲ့နိယာမတွေကိုတော့ ဖောက်ဖျက်လို့မရနိုင်ပါဘူး”

ဒါတွေဟာ အရေးကြီးတဲ့သင်ခန်းစာတွေဆိုရင် ‘အရင်တုန်းက ဘာလို့ မိတ်ဆက်ခဲ့ကြတာလဲ’ လို့ စဉ်းစားတာဟာ သိပ်ပြီးသဘာဝကျ ပါတယ်။ ကျွန်တော်သာ ခင်ဗျားနေရာမှာဆိုရင် ကျွန်တော်လဲပဲ ဒီလို မေးမိမှာပါပဲ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီသင်ခန်းစာတွေဟာ ကျွန်တော်တို့ရှေ့မှာ ရောက်နေပြီးပါပြီ။ တစ်ကြိမ်မဟုတ်ပါ။ နှစ်ကြိမ် မဟုတ်ပါ။ အကြိမ်ပေါင်းများစွာပါ။ ပုံစံမျိုးစုံနဲ့ပါ။ ဒီဘဝရဲ့ ဥပဒေသ ၁၂ ချက်ကို ကျွန်တော်တို့ကိုသင်ဖို့ သဘောပေါက်ဖို့အတွက် ရောက်နေ ကြတာပါ။

ဒီဥပဒေသတွေက အရာရာရဲ့ အခြေခံအကြောင်းပဲဖြစ်ပါတယ်။ အသေးငယ်ဆုံးအက်တမ်ကနေ အကြီးဆုံးနေမင်းကြီးအထိ အရာရာဟာ ဒီနိယာမတရားတွေကို အရင်းခံထားကြတာ ဖြစ်ပါတယ်။ နောက်ပြီး ဒီဥပဒေသတွေက ကျွန်တော်တို့စိတ်ထဲမှာရှိနှင့်ပြီးသားကိုပဲ လမ်းကြောင်း ပေးတာပဲ ဖြစ်ပါတယ်။ ဒီဥပဒေသတစ်ခုချင်းကို နားလည်တဲ့လူဟာ ဘဝကို ကျွမ်းကျင်ပိုင်နိုင်ဖို့ အဓိကသော့ချက်ကို ကိုင်ထားတဲ့လူဆိုပြီး တော့လဲ ယူဆရပါတယ်။ စကြဝဠာကြီးရဲ့ ဆရာဖြစ်ဖို့ အဓိကအချက်ကို သိထားတဲ့သူလဲ ဖြစ်ရမယ်လို့ ယူဆရပါတယ်။

“အရာရာတိုင်းဟာ စွမ်းအင်ပါပဲ။ တခြားဘာမှမရှိပါဘူး။
 သင်လိုချင်တဲ့ လက်တွေ့ဘဝလှိုင်းနှုန်းနဲ့ ယှဉ်ကြည့်ပါ။
 အဲဒီကိုယ်တွေ့၊ လက်တွေ့ဘဝကိုက
 မရလို့ မဖြစ်တော့ပါဘူး။ တခြားနည်းလမ်းမရှိပါဘူး။
 ဒါက အတွေးအခေါ်ဒဿနိကဗေဒ မဟုတ်ပါဘူး၊
 ရူပဗေဒပါ”

- ဆိုင်းစတိုင်း

အမှန်က ဒီ ‘ဘဝရဲ့နိယာမ ၁၂ ချက်’ကို ကျွန်တော်တို့ရဲ့ ရှေးခေတ်အတွေးအခေါ်ပညာရှင်ကြီးတချို့က ယုံကြည်ပြီး အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒါကြောင့်လဲ သူတို့ဟာ ထာဝရတင်းတိမ်ရောင့်ရဲကျေနပ်ပြီး သူတို့ရတာတွေအပေါ် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြတာပါ။ သူတို့ရဲ့ဘဝတွေမှာ အရာရာ ပေါ်လွင်ထင်ရှားလာစေဖို့ အတွက် ဒီနိယာမတွေကို အသုံးပြုခဲ့ကြပါတယ်။ သူတို့ရဲ့ဘဝတွေမှာ ဖြစ်ချင်တာတွေကို ဖြစ်လာစေဖို့အတွက် သူတို့အတွေးတွေရဲ့ လွှမ်းမိုးမှုကို နားလည်သဘောပေါက်ကြပါတယ်။ အတွေးတွေဟာ အင်အားကြီးမား ရုံတင်မကပါဘူး။ သူတို့က ဘဝအတွက် အဓိကသော့ချက်ပဲဖြစ်ပါတယ်။ ဒီအချက်ကို ဒီနိယာမ ၁၂ ချက်က သက်သေပြထားပါတယ်။

ဘာကိုမျှော်လင့်ရမလဲ

ဒီနိယာမ ၁၂ ချက်ကို သင်က နားလည်မယ်၊ အသုံးချမယ်၊ ကိုက်ညီအောင်နေမယ်ဆိုရင် သင့်ဘဝနယ်ပယ်တိုင်းမှာ တိုးတက် ပြောင်းလဲမှာ ဖြစ်ပါတယ်။ တစ်ခါမှ စိတ်မကူးခဲ့ဖူးတဲ့ အကျိုးထူးတွေကို သင်က စပြီးဖန်တီးတော့မှာ ဖြစ်ပါတယ်။

ဒီနိယာမတွေက သင့်ကိုဒဏ်ခတ်မှာမဟုတ်သလို ဆုပေးမှာလဲ မဟုတ်ပါဘူး။ သူတို့ရှိနေကြတာဟာ သူတို့ရှိနေတဲ့အတွက် ဖြစ်တယ်။ ကမ္ဘာ့ဆွဲငင်အားနိယာမလိုပါပဲ။ ဒီနိယာမတွေဟာ ပုဂ္ဂိုလ်ရေးနဲ့ မသက်ဆိုင်ပါဘူး။ မသိစိတ်တစ်လျှောက် အလိုလိုလည်ပတ်လှုပ်ရှားနေ တာပဲ ဖြစ်ပါတယ်။ သင့်ရဲ့ တက်ကြွတဲ့သိစိတ် မပါပါဘူး။


ဒီမှာ မေးခွန်းကြီးတစ်ခုပါ။ ဒီနိယာမတွေကို သင်က နားလည်ဖို့ အသင့်ဖြစ်ပြီလား၊ လိုက်နာဖို့အသင့်ဖြစ်ပြီလား။ တကယ်လို့ အသင့်ဖြစ်ပြီ ဆိုရင် ဆက်ဖတ်ပြီး ဒီနိယာမ ၁၂ ချက်ဆိုတာ ဘာတွေလဲ။ သင့်ဘဝကို မွေးကင်းစကနေစပြီး ဘယ်လိုအကျိုးသက်ရောက်စေသလဲ စတာတွေ ပါတဲ့ သမုဒ္ဒရာကြီးထဲကို ဒိုင်ဗင်ထိုးချလိုက်ပါတော့။

အခုကစပြီး သင်မြတ်နိုးတဲ့ ဘဝတစ်ခုဖန်တီးဖို့အတွက် ဒီနိယာမတွေရဲ့အားကို အသုံးချလို့ရပါပြီ။

အခန်း - ၁

ကြားနေဝါဒ နိယာမ

[The Law of Neutrality]



ဒီကြားနေဝါဒနိယာမမှာ သဘာဝတရားရဲ့ ဥပဒေသတွေ အားလုံးဟာ အားလုံးကို ညီတူညီမျှ အကျုံးဝင်စေပါတယ်။ ခြွင်းချက် မရှိပါဘူး။ စကြဝဠာရဲ့ နိယာမ ၁၂ ချက်ဖြစ်ဖြစ်၊ ကံကြမ္မာရဲ့နိယာမ ၁၂ ချက်ဖြစ်ဖြစ်၊ ဘဝရဲ့နိယာမ ၁၂ ချက်ဖြစ်ဖြစ် အကျုံးဝင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စကြဝဠာကြီးဟာ ဘယ်သူ့ဘက်ကိုမှ ဘက်လိုက်

တာမျိုးမရှိလို့ပဲ ဖြစ်ပါတယ်။ တကယ်က ကျွန်တော်တို့လူသားတွေ ကသာ ဘက်လိုက်တာတွေ၊ အဆင့်အတန်းခွဲခြားတာတွေ၊ အခြေအနေတွေ ရှုပ်ထွေးအောင် ဖန်တီးနေကြတာ ဖြစ်ပါတယ်။ နိဗ္ဗာမတရားတွေက လူတိုင်းကို သာတူညီမျှ အကျိုးဝင်စေပါတယ်။ ဇာတ်အနိမ့်အမြင့်၊ ကျားမ၊ အသားအရောင်၊ ချမ်းသာကြွယ်ဝမှုတွေကို မခွဲခြားပါဘူး။

ပူကြွပ်နေတဲ့အိုးကို သွားကိုင်မိသလိုပါပဲ။ သင်ဟာ လူကောင်းပဲ ဖြစ်ဖြစ်၊ မကောင်းတဲ့လူပဲဖြစ်ဖြစ် ပူနေတဲ့အိုးက ကိုင်မိရင် သင့်လက်လောင်သွားမှာအသေအချာပါပဲ။ ကြားနေဝါဒနိဗ္ဗာမက နိဗ္ဗာမတွေဟာ လူတိုင်းအတွက် မျှမျှတတရှိတယ်ဆိုတဲ့အချက်ကို အလေးအနက် ပြောတာ ဖြစ်ပါတယ်။

“စကြဝဠာကြီးနဲ့ သူ့ရဲ့နိဗ္ဗာမတွေဟာ ကြားနေတွေဖြစ်ကြပါတယ်”

စကြဝဠာနဲ့ သူ့ရဲ့နိဗ္ဗာမတွေဟာ ကြားနေတွေပါ။ သူတို့မှာ အကြိုက်ဆုံးဆိုတာမရှိပါ။ ဒါမှမဟုတ် သီးခြားအတန်းအစားတစ်ခု၊ ဒါမှမဟုတ် အမျိုးအစားတစ်ခုကို ဦးစားပေးတာမျိုးမလုပ်ပါ။ ဒီနိဗ္ဗာမတွေအတွက် လူတိုင်းက သာတူညီမျှပါပဲ။

ကမ္ဘာ့ဆွဲငင်အားနိယာမကို နမူနာကြည့်လိုက်ပါ။ အမြဲမှန်နေ
ပါတယ်။ လူတိုင်း၊ သက်ရှိသတ္တဝါတိုင်းအတွက် ဒီနိယာမက အကျုံးဝင်
နေပါတယ်။ သင်ဟာ လူကောင်းဖြစ်တာ၊ လူဆိုးဖြစ်တာနဲ့ မဆိုင်ပါဘူး။
သင်က အဆောက်အဦတစ်ခုထဲကနေ ခုန်ချလိုက်ရင် မြေကြီးပေါ်
ပြုတ်ကျမှာ ဖြစ်တယ်။ လူတိုင်းအကျုံးဝင်ပါတယ်။ ခြွင်းချက်တွေ
မရှိပါဘူး။

ကမ္ဘာ့ဆွဲငင်အားနိယာမဟာ သဘာဝတရားနိယာမတစ်ခုလို
အရာရာနဲ့အကျုံးဝင်ပါတယ်။ ဒီဘဝနိယာမတွေဟာလဲ လူတိုင်းနဲ့ အကျုံး
ဝင်ပါတယ်။ ဒီနိယာမတွေကို သမ္မာကျမ်းစာနဲ့ နှိုင်းယှဉ်လို့ မရပါဘူး။
“အခွန်အခတွေပေးရမယ်” ဆိုတဲ့ ဥပဒေရေးရာ စီရင်ထုံးတွေလိုလဲ
သဘောမထားရပါဘူး။

ဘာကြောင့်လဲဆိုတော့ သမ္မာကျမ်းစာတွေ၊ ဥပဒေရေးရာ
စီရင်ထုံးတွေက လူတွေကပဲ ဖတ်နိုင်ဖို့ရေးထားတာ ဖြစ်ပါတယ်။ စာအုပ်
တွေထဲမှာ ရေးထားတာ ဖြစ်ပါတယ်။

နောက်ပြီး မဲတစ်ပြားတည်းနဲ့ ပြောင်းလဲပစ်လို့ရပါသေးတယ်။
တစ်ချိန်တည်းမှာ ဘဝရဲ့နိယာမတွေကိုတော့ စကြဝဠာကြီးရဲ့ အဆောက်
အဦပေါ်မှာ ရေးထားတာဖြစ်ပြီး ချိုးဖောက်လို့မရပါဘူး။ ဖျက်ပစ်လို့မရ
ပါဘူး။

ဒါဆိုရင် သင်က ဒီနိယာမတွေကို မလိုက်နာဘူးဆိုရင် ဘာဖြစ်မလဲ။ ဒီမေးခွန်းကို ဖြေဖို့အတွက် သင်က ဥပဒေပြဋ္ဌာန်းချက်တစ်ခုကို မလိုက်နာတဲ့အခါ ဘာဖြစ်မလဲဆိုတာ စဉ်းစားကြည့်ကြရအောင်။ သင်က အခွန်အခတွေကို အချိန်မီမပေးတဲ့အခါ ပြစ်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။ အလားတူ ဘဝနိယာမတွေကို မလိုက်နာရင် သင်က မပြည့်စုံပါဘူးလို့ ခံစားရမှာဖြစ်ပါတယ်။ ဘဝဟာ ဝေဒနာတွေနဲ့ ပြည့်နေတဲ့ပုံပေါက်နေမှာ ဖြစ်ပါတယ်။ အတိုချုပ်ဆိုရရင် သင်က မပျော်ရွှင်နိုင်တော့ပါဘူး။



အခန်း - ၂

သဘောတူညီမှုနိယာမ

[The Law of Agreement]



ကျွန်တော်တို့က တစ်ခုခုကို ကောင်းတာ၊ ဒါမှမဟုတ် မကောင်းတာဆိုပြီး ယုံကြည်ထားပါစေ၊ ကျွန်တော်တို့ကြုံတွေ့ရတာဟာ ကံကြမ္မာရဲ့စီရင်မှုအပေါ် အခြေခံတဲ့ ယခင်သဘောတူညီမှုကြောင့် ဖြစ်တယ်လို့ ဒီနိယာမက ဆိုပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ရဲ့ ဘဝခရီးလမ်းမှာ ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေတစ်ခုခုပဲဖြစ်ဖြစ်